

သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ)

သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) သည် Workday ကဲ့သို့သော အရေးကြီးသည့် Sysco စနစ်အများအပြားထံ ဝင်ရောက်ခွင့်ပေးပါသည်။ ထိုစနစ်များထံ ဝင်ရောက်ရန်၊ သင်သည် စကားဝှက်တစ်ခု သတ်မှတ်ထားရန် လိုအပ်ပြီး၊ ထိုသို့လုပ်ဆောင်ရန် သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ကို လိုအပ်ပါသည်။

Sysco သည် တွဲဖက်ဝန်ထမ်းများအားလုံးကို ရက် 90 ကြာတိုင်း ၎င်းတို့၏စကားဝှက်များအား ပြန်သတ်မှတ်စေလိုပါသည်။ Self-Service Password Reset (ကိုယ်တိုင်လုပ်ဆောင်သော စကားဝှက် ပြန်သတ်မှတ်မှု) (SSPR) သည် အများသုံးနေရာ၊ ဒက်စတော့၊ တက်ဘလက် သို့မဟုတ် စမတ်ဖုန်းတို့မှနေ၍ Service Desk (ဝန်ဆောင်မှုနေရာ) ထံ ဖုန်းခေါ်စရာမလိုအပ်ဘဲ အချက်ရေအနည်းငယ်နှိပ်ရုံဖြင့် သင်၏စကားဝှက်ကို ပြန်သတ်မှတ်ခွင့်ပေးပါသည်။ သင်၏စကားဝှက်နှင့် SSPR ကို သတ်မှတ်သည့်နည်းလမ်းအတွက် ညွှန်ကြားချက်များကို လက်ကမ်းစာစောင်၏ တစ်ဖက်ခြမ်းတွင် ကြည့်ပါ။

သင်၏ Network ID (ကွန်ရက်အိုင်ဒီ) ကို သိထားခြင်းသည် အချိတ်အဆက်မိမိ နေထိုင်ကာ Sysco ရှိ သင်၏ဘဝအတွက် အလွန်အရေးကြီးသော စနစ်များကို သိရှိထားခြင်း၏ အရေးကြီးသောအပိုင်း ဖြစ်ပါသည်။ အလွယ်တကူ ကိုးကားနိုင်ရန်အတွက် ဤတံဆိပ်ကတ်ပြားကို သင်၏ တံဆိပ်ပြားကလစ် သို့မဟုတ် ကြိုးတွင် ချိတ်တွဲထားပါ။



ဒီနေ့ပဲ လုပ်ဆောင်လိုက်ပါ။
သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ကို ရယူကာ စကားဝှက်ဖွဲ့စည်းရန် ဤလက်ကမ်းစာစောင်ရှိ အဆင့်များကို လိုက်နာပါ။

Quinyx (USBL နှင့် Canadian Warehouse and Transportation တွဲဖက်ဝန်ထမ်းများနှင့် သက်ဆိုင်သည်)
Quinyx ကို အချိန်နှင့်အမျှ အဖွဲ့အစည်းအနှံ့တွင် စတင်လုပ်ဆောင်လျက်ရှိပါသည်။ Quinyx သည် သင်၏စမတ်ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် တက်ဘလက်မှနေ၍ သို့မဟုတ် သင်၏ဆိုင်ရှိ အများသုံးနေရာမှနေ၍ သင်၏အချိန်ဇယားကို ဝင်ရောက်ကြည့်ရှုရန် လွယ်ကူအောင် ပြုလုပ်ပေးပါသည်။ ကြော်ငြာစာဘုတ်ပြားများကို စစ်ဆေးကြည့်ရှုခြင်း သို့မဟုတ် ဉာဏ်ချိန်ကျမှ စာသားများ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများ ရရှိခြင်းမျိုး မရှိတော့ပါ။ တစ်ချက်နှိပ်ရုံဖြင့်၊ သင်၏အချိန်ဇယားကို ကြည့်ရှုနိုင်ပါလိမ့်မည်။ Quinyx နှင့် ပတ်သက်၍ မေးမြန်းလိုသည်များအတွက် သို့မဟုတ် သင်၏တည်နေရာနှင့် သက်ဆိုင်လာသည့်အခါ ရှာဖွေရန်၊ သင်၏မန်နေဂျာ သို့မဟုတ် HRBP နှင့် စကားပြောဆိုပါ။

Workday (U.S. တွဲဖက်ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်သည်)
Workday သည် တစ်သမတ်တည်း လုပ်ရှားနေသော တွဲဖက်ဝန်ထမ်းများအတွက် လုံးဝပြီးပြည့်စုံပါသည်။ ။ ၎င်းကို သင်၏ကွန်ပျူတာမှနေ၍ (အိမ်တွင် သို့မဟုတ် အလုပ်ရှိ အများသုံးနေရာမှ) သို့မဟုတ် Workday အက်ပ်ရှိသော စမတ်ဖုန်း သို့မဟုတ် တက်ဘလက်မှ အသုံးပြုနိုင်ပါသည်။ သင်၏ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရန်အချက်အလက်များကို အပ်ဒိတ်လုပ်ကာ သင်၏ တိုက်ရိုက် အပ်နှံငွေကဲ့သို့သော လစာနှင့်ဆက်စပ်နေသည့် အသေးစိတ်အချက်အလက်အချို့ကို စီမံနိုင်ရန် Workday ကို အသုံးပြုပါလိမ့်မည်။ အချို့သော လစာနှင့်ဆက်စပ်နေသည့် လွှဲပြောင်းမှုအချို့ကို မိုဘိုင်းအက်ပ်မှနေ၍ လုပ်ဆောင်၍မရနိုင်ကြောင်းကို မှတ်ထားပေးပါ။ ကွန်ပျူတာမှ လော့အင်ဝင်ရပါမည်။ **SyscoWorkday.com** သို့သွားကာ လိမ္မော်ရောင် Join Workday (Workday နှင့် ပူးပေါင်းရန်) ခလုတ်ကို နှိပ်ပါ။ သို့မဟုတ် Workday အက်ပ်ကို ဒေါင်းလုဒ်လုပ်ပါ။

Sysco To Go (တွဲဖက်ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်သည်)
Sysco To Go ဖြင့်၊ သင်သည် အွန်လိုင်း အသိုက်အဝန်းများတွင် ပါဝင်ကာ သင် စိတ်ပါဝင်စားသော ခေါင်းစဉ်များနှင့်ပတ်သက်သည့် ဆွေးနွေးမှုများတွင် ပူးပေါင်းခြင်းဖြင့် အခြားသော Sysco တွဲဖက်ဝန်ထမ်းများနှင့် ချိတ်ဆက်နိုင်ပါသည်။ Sysco To Go အက်ပ် သို့မဟုတ် ဝတ်မှ ဝင်ရောက်မှုက လွယ်ကူပါသည်။ အက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း နှင့် Sysco To Go ထံ ဝင်ကြည့်ခြင်းအတွက် ညွှန်ကြားချက်များကို <http://syscotogo.com/> တွင် ရှာတွေ့နိုင်ပါသည်။

Thrive (တွဲဖက်ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်သည်)
ကျွန်ုပ်တို့သည် သင့်အား ကျွန်ုပ်တို့၏ ကမ္ဘာတစ်ဝှမ်း သင်ယူလေ့လာမှု အတွေ့အကြုံသစ်ဖြစ်သော Thrive ကို စမ်းသုံးကြည့်စေလိုပြီ ဖြစ်ပါသည်။ ၎င်းက သုံးရလွယ်ကူပါသည်။ သင်၏ စိတ်ပါဝင်စားမှုများနှင့် ဒေသခံ ဘာသာစကားတို့ဖြင့် ၎င်းကို စိတ်ကြိုက်လုပ်ဆောင်နိုင်ပါသည်။ ထို့အပြင်၊ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အဖော်သဟဲပြုနိုင်ပါသည်။ လိုက်ခံလုပ်ခြင်း၊ မျှဝေခြင်း သို့မဟုတ် အကြောင်းအရာကို ပင်လုပ်ခြင်း။ တွဲဖက်ဝန်ထမ်းများ၏ အလုပ်အကိုင်များ တိုးတက်လာစေရန်အတွက် Thrive ကို ပုံစံထုတ်ထားပါသည်။

သင့်ရဲ့လိပ်စာက မှန်ရဲ့လား။
ဒီလက်ကမ်းစာစောင်က သင့်ရဲ့အိမ်လိပ်စာကို သတိထားမိပါသလား။ ၎င်း မှားယွင်းနေပါက၊ အကျိုးခံစားခွင့်များကဲ့သို့သော ပင်ကိုယ်စရိုက်နှင့်ညီအောင်လုပ်ထားသော အချက်အလက်များ သို့မဟုတ် အခွန်နှင့်ဆက်စပ်နေသည့် အချက်အလက်များက သင့်ထံ ရောက်ရှိနိုင်ခြင်းမရှိပါဟု ဆိုလိုပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များအားလုံးက အချိန်နှင့်တစ်ပြေးညီ မှန်ကန်ကြောင်း သေချာအောင်လုပ်ရန် ဒီနေ့ပဲ Workday မှာ လော့အင်ဝင်ပါ။



Sysco တွဲဖက်ဝန်ထမ်းတစ်ဦးအနေဖြင့်၊ သင်၏ပလိတ်ပြားပေါ်တွင် (သို့မဟုတ် သင်၏ ကုန်တင်ခင်းပြားများပေါ်တွင် သို့မဟုတ် သင်၏ထရပ်ကားတွင်) အများအပြား ပါရှိပါသည်။ Sysco တူးလ်များနှင့် ရင်းမြစ်များကို ရယူကာ ချိတ်ဆက်ထားနိုင်ရန်အတွက် လွယ်ကူအောင် ကျွန်ုပ်တို့က သင့်အတွက် ပြုလုပ်ပေးထားပါသည်။ ထိုတူးလ်များနှင့် ရင်းမြစ်အချို့သည် ကုမ္ပဏီ၌ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သိနေနိုင်စေရန် ကောင်းမွန်သောအချက်အလက်များကို ဖြည့်ဆည်းပေးပြီး၊ သင်၏အလုပ်ကို လုပ်ဆောင်ရန် အခြားအရာများ လိုအပ်နိုင်ပါသည် သို့မဟုတ် လိုအပ်ပါလိမ့်မည်။ အရေးအကြီးဆုံးအရာမှာ၊ သင်၏ လစာပြေစာကိုဝင်ကြည့်ရန် သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ကို အသုံးပြုရလိမ့်မည် ဖြစ်ပါသည်။

¿Hablas español? Vaya a SyscoBenefits.com/SSPR instrucciones en español.



ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ် သွင်ပြင်

ကျွန်ုပ်တို့၏ ထရပ်ကားများနှင့် ကုန်လောင်ရုံများတွင်၊ ကျွန်ုပ်တို့၏အလုပ်ကို ပြီးစီးအောင်လုပ်ဆောင်ရန် လက်ကိုင်စက်ပစ္စည်းများကို အသုံးပြုပါသည်။ ပို့ဆောင်ရေး ပါတနာများသည် ကာစတန်မာတစ်ဦးမှ အခြားတစ်ဦးထံသို့ ရောက်ရှိရန် GPS ကို အသုံးပြုပါသည်။ ကာစတန်မာများသည် အော်ဒါများ တင်ကာ ကုန်ပို့လွှာများကို အွန်လိုင်းတွင် ပြန်လည် ဆန်းစစ်ပါသည်။ ကျွန်ုပ်တို့၏ ထရပ်ကားများ၊ ကုန်လောင်ရုံများနှင့် ကာစတန်မာ တူးလ်များက ပို့၍ ဒစ်ဂျစ်တယ်ဆန်လာသည်နှင့်၊ ကျွန်ုပ်တို့သည် လက်တွေ့ပုံ၊ ဒက်စတော့ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်ပစ္စည်းထဲမှ အရေးကြီးသော Sysco တူးလ်များနှင့် ရင်းမြစ်များကို ဝင်ကြည့်ရန် သင့်အတွက် လွယ်ကူအောင် ပြုလုပ်ပေးထားပါသည်။

သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) သည် သင်လစာရရှိရန်၊ ဆက်သွယ်ရန် အချက်အလက်များကို အပ်ဒိတ်လုပ်ရန်နှင့် သင်၏အချိန်ဇယားကို ကြည့်ရှုရန် ကူညီပေးသော အဓိကကျသည့် Sysco စနစ်များကို စေ့ဆော်ပေးပါသည်။ သင်က Self-Service Password Reset (ကိုယ်တိုင်လုပ်ဆောင်သော စကားဝှက် ပြန်သတ်မှတ်မှု) (SSPR) ကို သတ်မှတ်ထားသည့်အခါ၊ သင်၏ စကားဝှက်ကို ပြန်သတ်မှတ်ခြင်းက လွယ်ကူသောကြောင့် သင့်အနေဖြင့် အချိတ်အဆက်မိနေနိုင်ပြီး၊ သင်လိုအပ်သော အချက်အလက်များကို ရရှိနိုင်သလို၊ လိုအပ်သည့်အခါ အရေးယူလုပ်ဆောင်နိုင်ပါသည်။

မေးမြန်းလိုသည်များ ရှိပါသလား။ အကူအညီလိုအပ်ပါသလား။

သင်၏စကားဝှက် သို့မဟုတ် Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) နှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက Sysco Service Desk (Sysco ဝန်ဆောင်မှုနေရာ) ထံ **1-866-981-1190** သို့ ဆက်သွယ်ပါ။ သင်သည် **SyscoBenefits.com/SSPR** တွင် ထပ်ဆောင်းရင်းမြစ်များကို ရှာတွေ့နိုင်ပါသည်။



အပိုင်း 1- သင်၏ ယာယီစကားဝှက်ကို ပြန်သတ်မှတ်ပါ

သင်၏ကြီးကြပ်သူ သို့မဟုတ် မန်နေဂျာသည် သင်၏စကားဝှက်ကို ပြန်သတ်မှတ်ရန်အတွက် လိုအပ်သော အချက်အလက်နှစ်ခုပါဝင်သည့် စာတစ်စောင်ကို သင့်အား ပေးထားပါသည်။

- သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ)
- သင်၏စကားဝှက်အသစ်ကို သတ်မှတ်ရန်အတွက် ပထမဆုံးအကြိမ် လော့အင်ဝင်ရန်သာ အသုံးပြုရမည့် သင်၏ ယာယီစကားဝှက်။

ဤအချက်အလက်ဖြင့်၊ သင် စတင်နိုင်ပါသည်။ အပိုင်း 1 နှင့် အပိုင်း 2 အတွက် အဆင့်များအားလုံးကို ပြီးစီးအောင်လုပ်ဆောင်ခြင်းသည် မိနစ် 20 ခန့် ကြာမြင့်လိမ့်မည်ဖြစ်သောကြောင့် အချိန်အနည်းငယ် ချန်ထားပေးပါ။ သင်၏စကားဝှက်ကို သတ်မှတ်ရန် ထိုအဆင့်များကို လိုက်နာကာ အရေးကြီးသော Sysco စနစ်များထံ ဝင်ရောက်ခွင့်ကို ရယူပါ။

1. **Sysco.workspaceoneaccess.com** သို့သွားပါ သို့မဟုတ် သင်၏စမတ်ဖုန်းမှ အောက်ပါ QR ကုဒ်ကို စကန်ဖတ်ပါ။
2. သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ကို ထည့်ပြီးနောက် *Next (နောက်ထပ်)* ကို နှိပ်ပါ။
3. နောက်လာမည့် စာရင်းပေါ်တွင်၊ *Password (စကားဝှက်)* နေရာ၌ သင်၏ ယာယီစကားဝှက် (ဤလက်ကမ်းစာစောင်နှင့်အတူ သင့်အတွက် ပေးထားသည့်စာမှ) ကို ထည့်သွင်းပါ။
4. *Old Password (စကားဝှက်အဟောင်း)* နေရာတွင် သင်၏ ယာယီစကားဝှက်ကို ထပ်ထည့်ပြီးနောက် *Sign in (ဆိုင်းအင်ဝင်မည်)* ကို နှိပ်ပါ။ ၎င်းနောက်တွင်၊ သင်သည် သင်၏ယာယီစကားဝှက်ကို ထပ်မံအသုံးပြုရတော့မည် မဟုတ်ပါ။
5. *New Password (စကားဝှက်အသစ်)* နေရာတွင်၊ စကားဝှက်အသစ်ကို ထည့်သွင်းပါ-
 - စကားဝှက်များသည် အနည်းဆုံး အက္ခရာဆယ်လုံး ဖြစ်ရမည်ဖြစ်ကာ အနည်းဆုံး ဖော်ပြပါသုံးခု ပါဝင်ရပါမည်- စာလုံးအကြီးတစ်လုံး၊ စာလုံးအသေးတစ်လုံး၊ နံပါတ်တစ်ခုနှင့် ထို အထူးအက္ခရာများ ထဲမှတစ်ခု- @၊ %၊ \$ သို့မဟုတ် _။
 - သင်သည် အခြားသော အထူးအက္ခရာများကို အသုံးပြု၍မရနိုင်ပါ။
 - စကားဝှက်အသစ်များသည် သင်၏ ယခင်စကားဝှက်ခြောက်ခုထဲမှတစ်ခု ဖြစ်၍မရပါ။
6. *Re-type Password (စကားဝှက် ပြန်ရှိုက်ထည့်ပါ)* နေရာတွင် သင်၏ စကားဝှက်အသစ်ကို ပြန်ထည့်သွင်းပါ။
7. သင်၏စကားဝှက်ကို ပြောင်းလဲရန် *Sign-in (ဆိုင်းအင်ဝင်မည်)* ကို နှိပ်ပါ။ သင့်စကားဝှက်ကို ပြောင်းပြီးသွားသည်နှင့်၊ ဘရောင်ဆာဝင်းဒိုးကို ပိတ်ပါ။

သင်၏စမတ်ဖုန်းမှနေ၍
အပိုင်း 1 ကို ဖြည့်စွက်ရန်၊
ဤ QR ကုဒ်ကို
စကန်ဖတ်ပါ။



သင်၏ UPN / Username (အသုံးပြုသူအမည်)

သင်၏စကားဝှက်ကို မမှတ်မိဘဲ သင်၏စကားဝှက်ကို ပြန်သတ်မှတ်ရန် လိုအပ်ပါက သို့မဟုတ် သင်၏အကောင့်မှ လော့အောက်ထွက်ထားပါက၊ သင်၏အကောင့်ထံ ဝင်ရောက်ရန် သင်၏ UPN / Username (အသုံးပြုသူအမည်) ကို အသုံးပြုရပါလိမ့်မည်။ လွယ်ကူစွာကိုးကားနိုင်ရန်အတွက် ၎င်းကို သင်၏တံဆိပ်ပေါ်တွင် ရိုက်နှိပ်ထားပါသည်။

အပိုင်း 2- SSPR အတွက် စာရင်းသွင်းပါ

သင်၏စကားဝှက်ကို ပြန်သတ်မှတ်သည့်အခါတိုင်းတွင်၊ စကားဝှက် ပြန်သတ်မှတ်ခြင်းကို လုံခြုံစွာ လုပ်ဆောင်နိုင်ရန်အတွက် သင်မည်သူဖြစ်ကြောင်း တရားဝင်အတည်ပြုရန် သင့်ကို တောင်းဆိုပါလိမ့်မည်။ စကားဝှက် ပြန်သတ်မှတ်ခြင်းများအတွက် သင်၏ အထောက်အထားကို သက်သေပြရာတွင် SSPR အတွက် စာရင်းသွင်းထားရန် လိုအပ်ပါသည်။

1. Sysco Password Manager (Sysco စကားဝှက်မန်နေဂျာ) ထံ **<https://passwordreset.sysco.com>** သို့ သွားပါ။
 2. *Registration (စာရင်းသွင်းမှု)* ရွေးချယ်ခွင့်ကို ရွေးချယ်ပါ။
 3. ထပ်ဆောင်းအဆင့်အချို့ကို လိုက်နာရန် သင့်ကို တောင်းဆို နိုင်ပါသည်-
 - သင်၏အီးမေးလ်ကို ထည့်သွင်းရန် တောင်းဆိုပါက၊ သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) တွင် @sysco.com ကို ထပ်ထည့်ကာ ထည့်သွင်းပါ။ သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ကို ထည့်သွင်း၍မရနိုင်ပါ သို့မဟုတ် မတူညီသော အီးမေးလ်လိပ်စာကို ထည့်သွင်း၍မရနိုင်ပါ။ ဥပမာ၊ သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) သည် Batman123 ဖြစ်ပါက၊ Batman123@sysco.com ကို ထည့်သွင်းပါ။
 - သင်၏ User ID (အသုံးပြုသူအိုင်ဒီ) ကို တောင်းခံပါက၊ @Sysco မပါဘဲ သင်၏ Sysco Network ID (Sysco ကွန်ရက်အိုင်ဒီ) ကို ထည့်သွင်းပါ။
 - သင်၏စကားဝှက်ကိုထည့်သွင်းရန် တောင်းဆိုပါက၊ အပိုင်း 1 တွင် သင်သတ်မှတ်ထားသော စကားဝှက်အသစ်ကို ထည့်သွင်းပါ။
- ထို ထပ်ဆောင်းအဆင့်များကိုလုပ်ဆောင်ရန် သင့်ကို တောင်းဆိုခြင်း မရှိပါက၊ သင်သည် #4 ထံ တိုက်ရိုက်ရောက်ရှိသွားပါလိမ့်မည်။
4. သင်သည် *Security Info (လုံခြုံရေးအချက်အလက်)* ဟုပြောထားသော စာမျက်နှာထံ ရောက်ရှိသွားပါလိမ့်မည်။ *+Add Method (+နည်းလမ်း ထပ်ထည့်ရန်)* ကိုနှိပ်ပါ။
 5. ဆွဲချမီနျူးမှနေ၍၊ သင်၏စကားဝှက်ကို ပြန်သတ်မှတ်ရန် လိုအပ်သည့်အခါ သင်အသုံးပြုလိုသောနည်းလမ်းကို ရွေးပါ။
 - **ဆန္ဒရှိသောအရာ-** ဖုန်းနည်းလမ်းက အလွယ်ကူဆုံးဖြစ်သောကြောင့် ထိုနည်းလမ်းကိုသုံးပါ။ သင်၏စမတ်ဖုန်းထံ ကုဒ်တစ်ခုကို ပေးပို့ပါလိမ့်မည်။ သင်သည် သင်၏စကားဝှက်ကို ပြန်သတ်မှတ်ရန် ဤကုဒ်ကို ထည့်သွင်းရပါလိမ့်မည်။
 - သင်က "security questions (လုံခြုံရေးမေးခွန်းများ)" ရွေးချယ်ခွင့်ကို ရွေးပါက၊ ထပ်ဆောင်းအဆင့်များကို လိုက်နာရလိမ့်မည်ဖြစ်ကာ သင်၏ဆိုက်ရှီ အများသုံးနေရာကို အသုံးပြုသည့် SSPR အတွက် စာရင်းသွင်းရန် လိုအပ်ပါလိမ့်မည်။
 6. သင်၏နည်းလမ်းကို သတ်မှတ်ရန် ညွှန်ကြားချက်များကို လိုက်နာပါ။

SSPR နှင့်ပတ်သက်သည့် ထပ်ဆောင်းအချက်အလက်များအတွက်၊ ဤ QR ကုဒ်ကို စကန်ဖတ်ပါ။



အခု သင် အချိတ်အဆက်မိသွားပါပြီ

အပိုင်း 1 (သင်၏စကားဝှက်ကို ပြန်သတ်မှတ်ခြင်း) နှင့် အပိုင်း 2 (SSPR အတွက် စာရင်းသွင်းခြင်း) ကို ပြီးစီးသွားသည်နှင့်၊ သင် အချိတ်အဆက်မိသွားပြီ ဖြစ်ပါသည်။ အခု သင်၏အလုပ်ကို ပြီးအောင်လုပ်ရန်အတွက်၊ Sysco သတင်းများ၏ ထိပ်ဆုံးတွင် ရှိနေနိုင်ရန်အတွက်၊ သင်၏လစာကို စီမံရန်အတွက် Sysco က ပို့မိလွယ်ကူအောင် ပြုလုပ်ပေးသော လျင်မြန်ကာ အဆင်ပြေသည့် တူးလ်များကို စတင်ကာ ဝင်ရောက်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။